

သတင်းထုတ်ပြန်ချက်
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြောကြားခဲ့သည့်ကိစ္စ

အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီသည် ၁၁-၁-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပုံမှန်သတင်းထုတ်ပြန်ချက်ဖြင့် Annual Press Statement ပြောကြားခဲ့ပြီး၊ ထိုသို့ပြောကြားရာ၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည့် အောက်ဖော်ပြပါ ရပ်တည်ချက်များ အတိုင်း ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအသိပေးဖော်ပြအပ်သည်-

(က) မြန်မာနိုင်ငံသည် အာဆီယံ၏ တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ခြင်းကို မိမိနိုင်ငံ၏ အမျိုးသားရေး အကျိုးစီးပွား၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အဖွဲ့ဝင် တစ်နိုင်ငံမှ မစွက်ဖက်ရေး စသည့် အခြေခံမူများနှင့်အညီ စွဲမြဲစွာ ဆောင်ရွက်လျက်ရှိသည်။

(ခ) မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အား လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

(ဂ) အာဆီယံသည် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံအခြေခံမူများနှင့်အညီ တိတိကျကျ လေးစားလိုက်နာရန် လိုအပ်ပြီး မြန်မာအစိုးရမှ ကြေညာထားသည့် မည်သည့် အကြမ်းဖက်အဖွဲ့များ၊ မတရားအသင်းများနှင့်မျှ ထိတွေ့ဆက်ဆံခြင်း မပြုရန် လိုအပ်ကြောင်းကို ထပ်လောင်း သတိပေးတိုက်တွန်းသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

Press Release

Myanmar Position on the Annual Press Statement of the Minister for Foreign Affairs, Indonesia, 11 January 2023

The Ministry of Foreign Affairs, Myanmar observed that the Annual Press Statement of the Minister for Foreign Affairs, Indonesia was held on 11 January 2023 in Jakarta, Indonesia. The Ministry learnt that matters relating to Myanmar were mentioned during the delivery of the press statement made by Retno Marsudi.

In this connection, the Ministry reiterated Myanmar's position as follows;

(a) Myanmar will implement ASEAN's five-point consensus in line with the fundamental principles of upholding its national interest, sovereignty and non-interference of the internal affairs of the member states.

(b) Myanmar will continue its efforts in implementation of the Five-Point Roadmap to restore the multiparty democratic system in line with the 2008 State Constitution as an independent and sovereign state.

(c) Myanmar again urged ASEAN as a rule-based organization, to follow the provisions of the ASEAN Charter and its fundamental principles and not to engage with any terrorist groups and unlawful associations which had been declared by the Government of Myanmar.

Ministry of Foreign Affairs

Nay Pyi Taw

Date, 12 January 2023